

ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်း

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂)။

၁၃၈၁ ခုနှစ်၊ လ ရက်

(၂၀၁၉ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ

- ၁။ ဤဥပဒေကို ကျန်းမာရေးမှူးကောင်စီဥပဒေ ဟုခေါ်တွင်စေရမည်။
- ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-
 - (က) ကောင်စီဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသည့် ကျန်းမာရေးမှူးကောင်စီကို ဆို သည်။
 - (ခ) ကောင်စီဝင် ဆိုသည်မှာ ကောင်စီတွင်ပါဝင်သူ တစ်ဦးဦးကို ဆိုသည်။
 - (ဂ) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်မှာ ကျန်းမာရေးပညာပေးခြင်း၊ ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ခြင်း၊ ကျန်းမာရေး ပြန်လည်ထူထောင်ခြင်းနှင့် သုတေသနပြု ခြင်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အားလုံးနှင့် သက်ဆိုင်သော ဆောင်ရွက်ချက်ကို ဆိုသည်။
 - (ဃ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ဆိုသည်။
 - (င) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကို ဆိုသည်။
 - (စ) ဝန်ကြီး ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

- (ဆ) ကျန်းမာရေးမှူးအသင်း ဆိုသည်မှာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ ဖွဲ့စည်းထားသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကို ဆိုသည်။
- (ဇ) ကျန်းမာရေးမှူး ဆိုသည်မှာ ဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ကျန်းမာရေး မှူးအောင်လက်မှတ် ရရှိသူ သို့မဟုတ် အခြေခံ ကျန်းမာရေးတက္ကသိုလ်မှ ကျန်းမာရေး သိပ္ပံ (အခြေခံကျန်းမာရေး)ဘွဲ့ ရရှိသူကို ဆိုသည်။
- (ဈ) မှတ်ပုံတင်ကျန်းမာရေးမှူး ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ရရှိသည့် ကျန်းမာရေးမှူးကို ဆိုသည်။
- (ည) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ မှတ်ပုံတင်သည့် ကျန်းမာရေးမှူးကို ထုတ်ပေးသော လက်မှတ်ကို ဆိုသည်။
- (ဋ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ ကျန်းမာရေးမှူးများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စ ရပ်များဆောင်ရွက်နိုင်ရန် ကောင်စီကခန့်အပ်သော အငြိမ်းစားကျန်းမာရေးမှူးကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

- ၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) မှတ်ပုံတင်ကျန်းမာရေးမှူးများ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး၊ အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်ရန်၊
 - (ခ) ထိရောက်သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို အများပြည်သူတို့ ခံစားခွင့် ရရှိစေရန်၊
 - (ဂ) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရပ်ကိုမှတ်ပုံတင် ကျန်းမာရေးမှူး များက ခေတ်နှင့်အညီ အဆင့်အတန်းမြင့်မားစွာ စဉ်ဆက်မပြတ် လေ့လာဆည်းပူး နိုင်စေရန်၊
 - (ဃ) မှတ်ပုံတင်ကျန်းမာရေးမှူးများအား မိမိတို့၏ ကိုယ်ကျင့်သိက္ခာကိုအစဉ် လိုက်နာ စောင့်ထိန်းစေရေးအတွက် ကြီးကြပ်ထိန်းသိမ်းရန်။

အခန်း(၃)

ကောင်စီဖွဲ့စည်းခြင်း

၄။ ဝန်ကြီးဌာနသည်-

(က) ကျန်းမာရေးမှူးကောင်စီကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

- (၁) ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌ
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာန
- (၂) ကျန်းမာရေးမှူးအသင်းညီလာခံက ရွေးချယ်တာဝန် ဒုဥက္ကဋ္ဌ
ပေးအပ်သော ကျန်းမာရေးမှူးကိုယ်စားလှယ်တစ်ဦး
- (၃) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
- (၄) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ
အဖွဲ့ဝင်
ကိုယ်စားလှယ်တစ်ဦး
- (၅) အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
- (၆) ကျန်းမာရေးမှူးအသင်းညီလာခံကရွေးချယ်တာဝန် အဖွဲ့ဝင်
ပေးအပ်သောကျန်းမာရေးမှူး ကိုယ်စားလှယ်တစ်ဦး
- (၇) ကျန်းမာရေးမှူးအသင်းညီလာခံကရွေးချယ်ရွေးချယ် ဘဏ္ဍာရေးမှူး
တာဝန်ပေးအပ်သောကျန်းမာရေးမှူးကိုယ်စားလှယ်တစ်ဦး
- (၈) ကျန်းမာရေးမှူးအသင်းညီလာခံက ရွေးချယ်တာဝန် အတွင်းရေးမှူး
ပေးအပ်သောကျန်းမာရေးမှူး ကိုယ်စားလှယ် တစ်ဦး
- (၉) ကျန်းမာရေးမှူးအသင်းဗဟိုအမှုဆောင်အဖွဲ့က တွဲဖက်အတွင်းရေးမှူး
ရွေးချယ်တာဝန်ပေးအပ်သော ကျန်းမာရေးမှူး
ကိုယ်စားလှယ်တစ်ဦး

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသောကောင်စီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

- ၅။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်များသည် ဝန်ကြီးဌာနက သတ်မှတ်သော စရိတ် နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ရှိသည်။
- ၆။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်များ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့ရက်မှ စ၍ ငါးနှစ် ဖြစ်သည်။
- ၇။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်များသည် မိမိတို့၏ သက်တမ်းကုန်ဆုံး သော်လည်း ကောင်စီဝင်အသစ်များ ရွေးချယ်ခန့်အပ်ပြီးသည်အထိ မိမိလုပ်ငန်း တာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

အခန်း(၄)

ကောင်စီဝင်များ၏ အရည်အချင်း

- ၈။ ကောင်စီဝင်များသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်ရမည်-
 - (က) နိုင်ငံတော်နှင့် ပြည်သူများအပေါ် သစ္စာစောင့်သိသူ၊
 - (ခ) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ကျန်းမာရေးမှူးတို့အပေါ် သစ္စာစောင့် သိသူ၊
 - (ဂ) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်နိုင်သူ၊
 - (ဃ) ကျန်းမာရေးဝန်ထမ်းများ၏ သစ္စာအဓိဋ္ဌာန်ကို လေးစားလိုက်နာသူ၊
 - (င) ကောင်စီက ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ။

အခန်း(၅)

ကောင်စီ၏ လုပ်ငန်းတာဝန်များ

- ၉။ ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
 - (က) ကောင်စီ၏ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးမှူးအသင်း၏ စံသတ်မှတ် ထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

- (ခ) ကျန်းမာရေးမှူးများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်၊ လေ့လာဆန်းစစ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရဌာန ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊
- (ဂ) ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်မားစေရေးအတွက် ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊
- (ဃ) မှတ်ပုံတင်ကျန်းမာရေးမှူးများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် သိက္ခာများကို သတ်မှတ်ခြင်း နှင့် လိုက်နာစောင့်ထိန်းခြင်း ရှိ မရှိ ကြီးကြပ်ခြင်း၊
- (င) ကိုယ်တိုင်တွေ့ရှိချက်အရဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ မှတ်ပုံတင် ကျန်းမာရေးမှူးက ယင်း၏တာဝန်တစ်ရပ်ရပ်ကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်ကြောင်း သို့မဟုတ် အကျင့်စာရိတ္တနှင့် သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံးက ပြစ်ဒဏ်ချမှတ်ခံရကြောင်း သိရှိရလျှင် စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်းတို့ကို သတ်မှတ်ချက် နှင့်အညီ ဆောင်ရွက်ခြင်း၊
- (စ) အငြိမ်းစားကျန်းမာရေးမှူးများအနက်မှ သင့်လျော်သူတစ်ဦးကို မှတ်ပုံတင်အရာရှိ အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခန့်အပ်ခြင်း၊ လုပ်ငန်းတာဝန် သတ်မှတ်ခြင်းနှင့် သက်တမ်း သတ်မှတ်ခြင်း၊
- (ဆ) မှတ်ပုံတင်ကျန်းမာရေးမှူးအဖြစ် မှတ်ပုံတင်ရန်လျှောက်ထားလာသူများကို ဤဥပဒေ နှင့်အညီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း၊
- (ဇ) မှတ်ပုံတင်အရာရှိက တင်ပြလာသည့် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
- (ဈ) မှတ်ပုံတင်လက်မှတ်ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းအတွက် လျှောက်ထား လာသူများကို မှတ်ပုံတင်လက်မှတ်မိတ္တူမှန် ထုတ်ပေးခြင်း၊
- (ည) မှတ်ပုံတင်လက်မှတ် ပယ်ဖျက်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို သတ်မှတ်ခြင်း၊
- (ဋ) ဝန်ကြီးဌာနက ညွှန်ကြားသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ပြည် သူ့အကျိုးပြုလုပ်ငန်းတို့ကို ဆောင်ရွက်ခြင်း၊

- (၄) ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များကို ဝန်ကြီးဌာနသို့ အစီရင်ခံ တင်ပြခြင်း၊
- (၅) ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကူအညီလိုအပ်သော ကိစ္စရပ်များကို ဝန်ကြီး ဌာန၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း၊
- (ဗ) မှတ်ပုံတင်ကျန်းမာရေးမှူးများ ပေးဆောင်ရမည့် နှစ်စဉ်ကြေးနှင့် မှတ်ပုံတင်ခ၊ မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးမြှင့်ခ၊ မှတ်ပုံတင်လက်မှတ် မိတ္တူမှန် ထုတ်ပေးခတို့ကို သတ်မှတ်ခြင်း၊
- (ဏ) လိုအပ်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
- (တ) ဝန်ကြီးဌာနက သတ်မှတ်ပေးအပ်သော ကျန်းမာရေးပညာပေးခြင်း၊ ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ခြင်း၊ ကျန်းမာရေးပြန်လည်ထူထောင်ခြင်းနှင့် သုတေသန ပြုခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

အခန်း(၆)

ကောင်စီဝင်အဖြစ်မှ ရပ်စဲခြင်း၊ နုတ်ထွက်ခြင်းနှင့် လစ်လပ်နေရာဖြည့်စွက်ခန့်ထားခြင်း

- ၁၀။ အောက်ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လာလျှင် ကောင်စီဝင်အဖြစ်မှ ရပ်စဲသည်-
- (က) ကွယ်လွန်ခြင်း၊
 - (ခ) သာသနာ့ဘောင်သို့ အပြီးကူးပြောင်းဝင်ရောက်ခြင်း၊
 - (ဂ) နုတ်ထွက်ခြင်း၊
 - (ဃ) အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံးက ပြစ်ဒဏ် ချမှတ်ခံရခြင်း၊
 - (င) ရူးသွပ်ခြင်း။

- ၁၁။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်တစ်ဦးသည် ကောင်စီဝင်အဖြစ်မှ မိမိသဘောအလျောက် နုတ်ထွက်လိုလျှင် သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာနသို့ စာဖြင့် တင်ပြ၍ နုတ်ထွက်နိုင်သည်။
- ၁၂။ ကောင်စီဥက္ကဋ္ဌသည် ပုဒ်မ ၁၀ ပါ အကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ ပုဒ်မ ၁၁ အရ နုတ်ထွက်ခြင်းကြောင့် ဖြစ်စေ ကောင်စီဝင်နေရာ လစ်လပ်လျှင် လစ်လပ်သော ကောင်စီဝင် နေရာကို ဖြည့်စွက်ခန့်ထားနိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြရမည်။
- ၁၃။ ဝန်ကြီးဌာနသည် ကောင်စီဥက္ကဋ္ဌ၏ ပုဒ်မ ၁၂ အရ တင်ပြချက်ကို လက်ခံရရှိလျှင် လစ်လပ်သော ကောင်စီဝင်နေရာကို ဖြည့်စွက်ခန့်ထားနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းထံမှ ကိုယ်စားလှယ် အမည်စာရင်းတောင်းခံ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမြန်ဆုံး ဖြည့်စွက် ခန့်ထားရမည်။
- ၁၄။ ပုဒ်မ ၁၃ အရ ဖြည့်စွက်ခန့်အပ်သည့် ကောင်စီဝင်၏ သက်တမ်းသည် လက်ရှိကောင်စီ၏ ကျန်ရှိသည့် သက်တမ်းကုန်ဆုံးချိန် အထိသာဖြစ်သည်။

အခန်း(၇)

ကောင်စီအစည်းအဝေးများကျင်းပခြင်း

- ၁၅။ ကောင်စီဥက္ကဋ္ဌသည်-
 - (က) ကောင်စီ၏ ပုံမှန်အစည်းအဝေးများကို တစ်နှစ်လျှင် တစ်ကြိမ် ခေါ်ယူကျင်းပရမည်။
 - (ခ) ကောင်စီဝင်ဦးရေ ထက်ဝက်ကျော်က အစည်းအဝေး ခေါ်ယူကျင်းပပေးရန် တင်ပြလျှင် အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ် အစည်းအဝေးကို ခေါ်ယူကျင်းပရမည်။
- ၁၆။ ကောင်စီ၏ ပုံမှန်အစည်းအဝေးများနှင့် အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ် အစည်း အဝေးတို့တွင် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်ဦးရေ ထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
- ၁၇။ ကောင်စီအစည်းအဝေးအတွက် ကောင်စီဝင်များကို ဖိတ်ကြားရာတွင် အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာ၊ အဆုံးအဖြတ်ပြုရမည့် ကိစ္စနှင့် အစည်းအဝေး အစီအစဉ် များကို အစည်းအဝေးဖိတ်ကြားစာနှင့် အတူပူးတွဲပေးပို့၍ အစည်းအဝေး မစတင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်ဖိတ်ကြားရမည်။

၁၈။ ကောင်စီ၏ ပုံမှန်အစည်းအဝေးများနှင့် အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ် အစည်းအဝေး၏ ဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီးဌာနသို့ တင်ပြရမည်။

အခန်း(၈)

မှတ်ပုံတင်ခြင်း

၁၉။ မှတ်ပုံတင်လက်မှတ်ရယူလိုသည့် ကျန်းမာရေးမှူးသည် မှတ်ပုံတင်အရာရှိထံ သတ်မှတ်ချက် နှင့်အညီ လျှောက်ထားနိုင်သည်။

၂၀။ မှတ်ပုံတင်လက်မှတ် လျှောက်ထားသော ကျန်းမာရေးမှူးသည် ကျန်းမာရေးမှူး အသင်း၏ အသင်းဝင် ဖြစ်ရမည်။

၂၁။ မှတ်ပုံတင်အရာရှိသည်-

(က) ပုဒ်မ ၁၉ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် လျှောက်လွှာပါ အချက်များနှင့် ပူးတွဲတင်ပြရန် သတ်မှတ်ထားသည့် အထောက်အထားများ မှန်ကန်ပြည့်စုံခြင်း ရှိ မရှိ စိစစ်ရမည်။

(ခ) ပုဒ်မခွဲ(က) အရ စိစစ်ရာတွင် မှန်ကန်ပြည့်စုံခြင်း မရှိပါက ပြန်လည်ပြင်ဆင် ဖြည့်စွက် လျှောက်ထားရန် ညွှန်ကြားနိုင်သည်။

(ဂ) ပုဒ်မခွဲ(ခ) အရ ညွှန်ကြားရာတွင် မိမိညွှန်ကြားချက်ကိုဖော်ပြ၍ လျှောက်လွှာကို လျှောက်ထားသူထံ ပြန်လည်ပေးပို့ရမည်။

(ဃ) ပုဒ်မခွဲ(က) အရ စိစစ်ရာတွင် ဖြစ်စေ၊ ပုဒ်မခွဲ(ခ) အရ ညွှန်ကြားသဖြင့် ပြည်လည် တင်ပြချက်ကို စိစစ်ရာတွင်ဖြစ်စေ လျှောက်လွှာပါ အချက်များမှန်ကန်ပြီး သတ်မှတ် သည့် စာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံကြောင်း စိစစ်တွေ့ရှိရပါက လျှောက်ထားချက်ကို မိမိသဘောထား မှတ်ချက်နှင့်အတူ ကောင်စီသို့ တင်ပြရမည်။

၂၂။ ကောင်စီသည် ပုဒ်မ ၂၁(ဃ) အရ မှတ်ပုံတင်အရာရှိ၏ တင်ပြချက်ကို လက်ခံရရှိလျှင် စိစစ်ပြီး-

(က) မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ မှတ်ပုံတင် လက်မှတ်ထုတ်ပေးရန် ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

- (ခ) မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ဆုံးဖြတ်ပါက သတ်မှတ်သော မှတ်ပုံတင်ခကို ပေးသွင်းစေပြီး မှတ်ပုံတင်ခပေးသွင်းပြီးကြောင်း အထောက်အထား တင်ပြလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
- (ဂ) မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရန် ဆုံးဖြတ်ပါက မည်သည့်အကြောင်းကြောင့် ဆိုင်းငံ့ကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း ဖော်ပြထားသည့် ဆုံးဖြတ်ချက် မိတ္တူနှင့်အတူ လျှောက်ထားသူထံ အကြောင်းကြားရမည်။

၂၃။ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် မှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့် နေ့မှစ၍ နှစ် နှစ် ဖြစ်သည်။

၂၄။ မှတ်ပုံတင်ကျန်းမာရေးမှူးသည် မှတ်ပုံတင်လက်မှတ် သက်တမ်း ကုန်ဆုံးပြီးနောက် မှတ်ပုံတင် ကျန်းမာရေးမှူးအဖြစ် ဆက်လက်ဆောင်ရွက်လိုလျှင် မှတ်ပုံတင်လက်မှတ် သက်တမ်း မကုန်ဆုံးမီသုံးလကြိုတင်၍ မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးပေးရန် မှတ်ပုံတင်အရာရှိထံ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။

၂၅။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၄ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် စိစစ်ပြီး-

- (က) သတ်မှတ်ချက်နှင့် ညီညွတ်ကြောင်းတွေ့ရှိပါက သတ်မှတ်သည့် အခကြေးငွေ ပေး သွင်းစေပြီး မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရမည်။
- (ခ) သတ်မှတ်ချက်နှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိပါက မိမိတွေ့ရှိချက်များကို သဘောထားမှတ်ချက်နှင့်အတူ ကောင်စီသို့ တင်ပြရမည်။
- (ဂ) ကောင်စီကသက်တမ်းတိုးမြှင့်ပေးရန် ဆုံးဖြတ်လျှင် သော်လည်းကောင်း၊ သက်တမ်း တိုးမြှင့်ပေးရန် ငြင်းပယ်ကြောင်းဆုံးဖြတ်လျှင် သော်လည်းကောင်း ယင်းဆုံးဖြတ် ချက်နှင့်အညီ ဆောင်ရွက်ရမည်။
- (ဃ) ကောင်စီ၏ ဆုံးဖြတ်ချက်အရ-
 - (၁) မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန်ဖြစ်လျှင် ပုဒ်မခွဲ(က)ပါ အတိုင်း ဆောင်ရွက်ရမည်။
 - (၂) မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းဖြစ်လျှင် ကောင်စီ၏ ဆုံးဖြတ်ချက်မိတ္တူ နှင့်အတူ လျှောက်ထားသူထံ စာဖြင့် အကြောင်းကြားရမည်။

အခန်း(၉)

မှတ်ပုံတင်လက်မှတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း

၂၆။ မှတ်ပုံတင်ကျန်းမာရေးမှူးသည် မှတ်ပုံတင်လက်မှတ် ပျက်စီးလျှင်ဖြစ်စေ၊ ပျောက်ဆုံးလျှင် ဖြစ်စေ သတ်မှတ်သည့် အထောက်အထားစာရွက်စာတမ်းများ ၊ အခကြေးငွေ ပေးသွင်း ထားသည့် ချလံမူရင်းတို့နှင့်အတူ မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်လက်မှတ်မိတ္တူမှန် ထုတ်ပေးရန် လျှောက်ထားနိုင်သည်။

၂၇။ မှတ်ပုံတင်အရာရှိသည်-

- (က) ပုဒ်မ ၂၆ အရ လျှောက်ထားချက်ကို ရရှိလျှင် လျှောက်လွှာပါ အချက်များနှင့် အထောက်အထားစာရွက်စာတမ်းများပြည့်စုံခြင်း ရှိ မရှိ စိစစ်ပြီး မိမိသဘောထားမှတ်ချက်နှင့်အတူ ကောင်စီသို့ တင်ပြရမည်။
- (ခ) ကောင်စီက မှတ်ပုံတင်လက်မှတ် မိတ္တူမှန် ထုတ်ပေးရန် ဆုံးဖြတ်ပါ ကလျှောက်ထားသူအား မှတ်ပုံတင်လက်မှတ်မိတ္တူမှန် ထုတ်ပေးရမည်။
- (ဂ) ပုဒ်မခွဲ(ခ)အရ မှတ်ပုံတင်လက်မှတ်မိတ္တူမှန် ထုတ်ပေးကြောင်း မှတ်ပုံတင်စာရင်းတွင် ဖော်ပြရေးသွင်းထားရမည်။

အခန်း(၁၀)

လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း

၂၈။ ကောင်စီသည်-

- (က) မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ရေးအတွက် ကောင်စီဝင် အနည်းဆုံး တစ်ဦးနှင့် သင့်လျော်သူများပါဝင်သော အောက်ပါ လုပ်ငန်းအဖွဲ့များကို အမိန့် ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းတာဝန် ပေးအပ်နိုင်သည်-
 - (၁) ဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့နှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းအဖွဲ့၊
 - (၂) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်လုပ်ငန်းများ ညှိနှိုင်းကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းအဖွဲ့၊
 - (၃) လေ့ကျင့်ပညာပေးရေး လုပ်ငန်းအဖွဲ့၊

(၄) ပြန်ကြားရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့။

- (ခ) ပုဒ်မခွဲ(က) ပါ အဖွဲ့များ ဖွဲ့စည်းရာတွင်ပေါင်း၍ ဖွဲ့စည်းခြင်း၊ လိုအပ်သော အဖွဲ့ကို သာ ရွေးချယ်ဖွဲ့စည်းခြင်း သို့မဟုတ် ထပ်မံလိုအပ်ပါက အဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခြင်း ကိုလည်းကောင်း၊ အမြဲတမ်းဖွဲ့စည်းခြင်း သို့မဟုတ် ကာလသတ်မှတ်၍ ဖွဲ့စည်းခြင်း ကိုလည်းကောင်း လိုအပ်သလို ဆောင်ရွက်နိုင်သည်။
- (ဂ) ပုဒ်မခွဲ(က) အရဖွဲ့စည်းသော အဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်များ၏ အရည်အချင်းနှင့် ဦးရေတို့ကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဖွဲ့ဝင်များ၏ စရိတ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း သတ်မှတ်နိုင်သည်။
- (ဃ) ပုဒ်မခွဲ (ဂ) အရ သတ်မှတ်သော နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဖွဲ့ဝင်များ၏ စရိတ်နှင့် ချီးမြှင့်ငွေများကို ကောင်စီ၏ ရန်ပုံငွေမှ ကျခံရမည်။
- (င) လုပ်ငန်းအဖွဲ့ဝင်များ နုတ်ထွက်ခြင်း၊ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း၊ လစ်လပ်နေရာ ဖြည့်စွက် ခန့်ထားခြင်းတို့ကို သတ်မှတ်ချက်နှင့် အညီဆောင်ရွက်ရမည်။

အခန်း(၁၁)

ရန်ပုံငွေလက်ခံခြင်းနှင့် ဘဏ္ဍာငွေသုံးစွဲခြင်း

- ၂၉။ ကောင်စီသည် ပြည်တွင်းရှိအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အလှူရှင်များ ထံမှ အလှူငွေများ၊ ပစ္စည်းများနှင့် အခြားအကူအညီများကို လက်ခံရယူနိုင်သည်။
- ၃၀။ ကောင်စီသည် ပြည်ပရှိ အဖွဲ့အစည်းများနှင့် အလှူရှင်များထံမှ အလှူငွေများ၊ ပစ္စည်းများနှင့်အခြား အကူအညီများကို ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် လက်ခံရယူနိုင်သည်။
- ၃၁။ ကောင်စီ၏ ရငွေနှင့် သုံးငွေများကို ကျန်းမာရေးမှူးအသင်း၏ စံသတ်မှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံခြင်း ၊ သုံးစွဲခြင်းနှင့် စာရင်းထိန်း သိမ်းထားရှိခြင်းများ ပြုလုပ်ရမည်။
- ၃၂။ ကောင်စီ၏ ရငွေ၊ သုံးငွေများကိုဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေအရ အသိအမှတ်ပြုထားသည့် ပြင်ပစာရင်းစစ်ဖြင့် စစ်ဆေးရမည်။ စာရင်းစစ် အစီရင်ခံစာကို ဝန်ကြီးဌာနသို့ ဆောလျင်စွာတင်ပြရမည်။

အခန်း(၁၂)

မှတ်ပုံတင်ကျန်းမာရေးမှူး၏ တာဝန်နှင့်အခွင့်အရေးများ

၃၃။ (က) မှတ်ပုံတင်ကျန်းမာရေးမှူးသည်-

- (၁) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့် ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ရ မည်။
- (၂) ကောင်စီက သတ်မှတ်သော နှစ်စဉ်ကြေးကို ပေးဆောင်ရမည်။
- (၃) ကောင်စီကသတ်မှတ်သည့် မှတ်ပုံတင်ကျန်းမာရေးမှူး၏ ကျင့်ဝတ်သိက္ခာ များကို လိုက်နာစောင့်ထိန်းရမည်။
- (၄) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လေ့ကျင့် သင်ကြားပေးခဲ့သော စောင့်ရှောက်မှုလုပ်ငန်းများဖြင့် ပြည်သူလူထုနှင့် လူနာ များကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးကုသမှုပေးခြင်း ပြုရ မည်။

(ခ) မှတ်ပုံတင်ကျန်းမာရေးမှူးသည်-

- (၁) ကောင်စီ၏ လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ကောင်စီသို့ အကြံပြု တင်ပြနိုင်သည်။
- (၂) မိမိ၏ နစ်နာချက်များကို ကောင်စီသို့ တင်ပြခွင့်ရှိသည့်အပြင် ကောင်စီ၏ အကြံဉာဏ် ရယူခွင့်ရှိသည်။
- (၃) ကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်မှုတွင် ဆန္ဒမဲပေးပိုင်ခွင့်နှင့် ကောင်စီ ဝင်အဖြစ် ရွေးချယ် တင်မြှောက်ခံနိုင်ခွင့် ရှိသည်။

အခန်း(၁၃)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၃၄။ မှတ်ပုံတင်ကျန်းမာရေးမှူးတစ်ဦးသည် ပုဒ်မ ၃၃ (က) ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် သော်လည်းကောင်း၊ အကျင့်စာရိတ္တ နှင့်သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံးတစ်ခုခုက ပြစ်ဒဏ်ချမှတ်ခြင်းခံရလျှင်

သော်လည်းကောင်း ကောင်စီသည် အောက်ပါ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ် နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) ကျန်းမာရေးမှူးအသင်းမှ ထုတ်ပယ်ခြင်း၊

(ဂ) မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း။

၃၅။ ကောင်စီသည် ပုဒ်မ ၃၄ အရ အရေးယူခြင်းခံရသော မှတ်ပုံတင်ကျန်းမာရေးမှူးကို ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ ခုခံချေပခွင့် ပြုရမည်။

အခန်း(၁၄)

အယူခံခြင်း

၃၆။ ကောင်စီက ပုဒ်မ ၃၄ အရ ချမှတ်သည့် အမိန့် သို့မဟုတ် ပုဒ်မ ၂၂ (ဂ) နှင့် ၂၅ (ဂ) တို့အရ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။

၃၇။ ဝန်ကြီးသည် ကောင်စီက ချမှတ်သည့် အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၈။ အယူခံမှုတွင် ပုဒ်မ ၃၇ အရ ချမှတ်သည့် ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် စီမံခန့်ခွဲရေး နည်းလမ်းအရ အပြီးအပြတ်ဖြစ်သည်။

အခန်း(၁၅)

အထွေထွေ

၃၉။ ကောင်စီ၏ ရုံးလုပ်ငန်းများကို ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည်။

၄၀။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်များအတွက် စရိတ်နှင့် ချီးမြှင့်ငွေများကို ကောင်စီ ၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်။

၄၁။ ကောင်စီသည် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်နိုင်ခွင့်နှင့် ကောင်စီပိုင် တံဆိပ်တစ်ခုရှိသော တရားဝင်အဖွဲ့ ဖြစ်ရမည်။ ယင်းအဖွဲ့အမည်ဖြင့် တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိစေရမည်။

၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနနှင့် ကောင်စီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့် ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်